

思念着爱人。③衡量：ဝါသနာစရိက်နှင့်သင်လျှော်အောင် ~ ရှုဟောသည်။ 根据听众的兴趣爱好进行讲演。

ရှုရှု၍ ကဲ **‘yi ywe’** 针对，打算，目的在于…

ရှုရွှေချံ၍ ကဲ **‘yi ywe khyu’** = ရည်၍။

ရှုရွှေယ်ချက် နဲ့ **‘yi ywe gyet’** 目的，目标；宗旨：～ ပန်းတိုင် 目标

ရှုရှု၍ ကဲ **‘yei shei’** = ရှုရှု၍ / ～ မိမိကိုင်း 长远规划，远景规划 / ～ စံ 持久战

ရှုရွှေး နဲ့ **‘yi shun’** = အရည်ရှုံး။

ရှုလဲ နဲ့ **‘yi le’** 晶莹；水汪汪的，水灵灵的

ရှုလျဉ်၍ ကဲ **‘yei le’** ①明白，领悟；通晓：～ အောင်ပြော စ်ပါ။ 要讲得流利些。②(合)通晓，精通：အခုံမူပဲအဲ ～ ထော့တယ်။ 现在才明白了(事情的原由)。/ ၁၁၀ ～ သွားတယ်။ (看戏时)逐步明白剧情。/ မြန်မာ ~ 缅甸通 / ဒိုဂ္ဂလူရည်သိပ်လည်တာပဲ။ 这人真滑。

ရှုဝ် နဲ့ **‘yei wa’** 熟练，经验丰富：အောင်း ~ သည်။ (足)球艺精湛。/ အလုပ် ~ မဲ့။ 工作经验丰富。/ မြန်မာ ~ သူ 缅甸通 / သဘင် ~ သောယူ 舞台经验丰富的演员

ရှုသန် ကဲ **‘yi than’** 以…为目的，目的在于，针对…： ဖိမ်သော်လိုပုံးရောင်း ~ သည်။ 目的在于提高自己的威望。/ ～ ချက် 目的，宗旨

ရှုသနရှုံးရှင်း နဲ့ **‘yi than yo: yin’** 原来的目的，本意

ရှုသနရှင်း နဲ့ **‘yi than yin’** = ရှုသနရှုံးရှင်း

ရှုသွား နဲ့ **‘yi dhwa’** 能力

ရှုံး ကဲ **‘yi’** (古)渴望

ရှုံးငဲ့ ကဲ **‘yi: ngan’** ①渴望 ②发生性关系

ရှုံးဇား နဲ့ **‘yi: za’** 情人，对象：～ စကား 情话 / ～ စာ 情书 / ～ ပျက် 失恋 / ～ ဦး 第一个情人 / ～ ထား 搞对象

ရှုံးဇားပျော် နဲ့ **‘yi: z-hmyaw’** ①女演员表演相思的情景 ②相思曲

ရှုံးဝားသနာ နဲ့ **‘yi: za: dh-na’** 情人，对象：အသက်ထော် ဖျော့ ~ နဲ့ဘာနဲ့ဖြင့်နေပြီ။ 年纪不大，却已经有什对象了。

ရှုံးဝားသန် နဲ့ **‘yi: za: dh-nan’** = ရှုံးဝား

ရှုံးထင် ကဲ **‘yi: htin’** (诗)认为，以为

ရှုံး နဲ့ **‘rat’** [巴]国家

ရှုံးပိတ်နာ နဲ့ **‘yat t-beit na’** 一种吐血症，血崩症

ရှုတ် ကဲ **‘yeit’** 割，剃，收割：ခေါင်းတဲ့ ~ သည်။ 剃光头。/ မှတ်ဆိတ် ~ သည်။ 剃胡子。/ ကောက် ~ သည်။ 割稻子。

ရှုတ်ကြောင်း နဲ့ **‘yeit khyau’**：镰刀割的幅度，割幅

ရှုတ်စက် နဲ့ **‘yeit set’** 收割(麦、稻、草等的)机器：ပေါ် ~ ရှုတ်စက် / ဂျီ ~ ရှုတ်စက် / မှတ်ဆိတ် ~ 电动刮胡刀

ရှုံးတဲ့ နဲ့ **‘reit t- gan’** [英 rectangle] 【数】矩形，长方形

ရှုံးတိုင်း နဲ့ **‘reit ta ti’ hti’** (占卜)(迷信)不吉祥的日子(指朔日或望日之后的第四天、第九天和第十四日，逢星期六时，便是凶日)

ရှုတ်ထောင်း နဲ့ **‘yeit daun’** (罕)直角

ရှုတ်ပယ် ကဲ **‘yeit pe’** 剃，刮：မှတ်ဆိတ် ~ မြင်း 剃胡子 / ဆံင် ~ မြင်း 剃发

ရှုတ်ဖြတ် ကဲ **‘yeit phyat’** 割断

ရှုတ်ရိတ်လိုး ကဲ **‘yeit yeit hli’** 用刀切成薄片：ကြက်သွန်ကို ဓားဖြင့် ~ သည်။ 用刀把葱头切成薄片。

ရှုတ်လိုး ကဲ **‘yeit hli’** = ရှုတ်ဖြတ်

ရှုတ်သိမ်း ကဲ **‘yeit thein’** 收割：ဂျီ ~ သည်။ 收割麦子。/ ပေါ် ~ သည်။ 收割稻子。

ရှုတ်ဦးအလူ၍ နဲ့ **‘yeit u: a-hlu’** 用最先收打的稻米煮的斋饭

ရှုတ် ကဲ **‘yout’** ①猪叫：၁၁၀ ~ သည်။ 猪叫。②喧闹，熙熙攘攘；肠鸣：ဝါး ~ သည်။ / ဝမ်းလေ ~ သည်။ 肚子里叽里咕噜响。

ရှုတ်ကနဲ့ ကဲ **‘yout kh-ne’** 刹那间；突然

ရှုတ်ချင်း / ရှုတ်ခြင်း / ရှုတ်ခြုံး ကဲ **‘yout khyin’** / **‘yout khyi’** 立刻，马上，立即，即刻；突然，猛然：～ ကာလ 刹那间 / ～ ရေါဂါ 急病 / ～ သွားတယ်။ 马上去。/ ～ အလုပ်လုပ်တယ်။ 马上干。

ရှုတ်တရ်၍ ကဲ **‘yout t-yet’** 突然：～ အလင်တိုက်ခိုက်သည်။ 突然袭击。

ရှုတ်ရိုးရှုတ်ရှုံး ကဲ **‘yout yi: yout yet’** 忙乱地

ရှုတ်ရက်ခတ် ကဲ **‘yout yet khat’** 忙乱；熙来攘往

ရှုတ်ရင်း ကဲ **‘yout yin’** = မျှုံင်း

ရှုတ်ရတ် I မဘာ **‘yout yout’** 叽里咕噜(肠鸣声)：ဆင်း သာလိုပိုက်ထဲ ~ မြည့်နေတယ်။ 肚子饿得叽里咕噜响。II ကဲ **‘yout yout’** 闹哄哄，嘈杂，混乱：လမ်းပေါ်မဲ့ ~ ဖြစ်သံကြားသည်။ 听到路上的吵闹声。

ရှုတ်ရှုတ်ရက်ရှုံး ကဲ **‘yout yout yet yet’** 吵吵闹闹，乱哄哄：သောတ်သံကြောင့်ပွဲကြည့်ပရိသတ်ဟာ ~ ဖြစ်သွားပါတော့တယ်။ 枪声引起观众大乱。

ရှုတ်ရှုတ်ရှုတ်ရှုတ် ကဲ **‘yout yout yout yout’** 闹哄哄；骚乱，混乱：နွားဆိတ်ဝင်ဘဲ ကြက်မြင်းစသည် ~ နင်ဖြစ်ချုံလာကြ သည်။ 牛羊鸡鸭都闹腾起来了。/ ဟိုမှာ့သူတွေ ~ နဲ့ဘာဖြစ် မှန်းမသိဘူး။ 那边，人们闹闹哄哄的不知发生了什么事。

ရှုတ်ရှုတ်သဲသဲ / ရှုတ်ရှုတ်သဲသဲ ကဲ **‘yout yout the: dhe’** / **‘yout yout the’ dhe’** 乱哄哄地，吵吵嚷嚷地：မိုးရွာလိုက်တာနဲ့ ပွဲကြည့်ပရိသတ်ကြီးဟာ ~ ဖြစ်သွားတယ်။ 一下雨，观众乱哄哄地骚动起来。

ရှုတ်ရှုတ်သောင်းသောင်း ကဲ **‘yout yout thaun: dhaun’** =